

တို့သာမ်းခွဲသို့နဲ့ဆိုတဲ့ အခိုင်ထံနှင့်ကိုသာ၍လိုပဲစိတ်ကုံး

တော်လဲစိန်စွဲ့တော်ဆိုပေါ်ခြုံးတော်ဆိုပေါ်ခြုံးတော်အအေးတကုံ



BROUGHT TO YOU BY
UTAH'S PUBLIC HEALTH
DEPARTMENTS

CORONAVIRUS
UTAH.GOV

တိုင်းဒေသ်ခွဲများနှင့်ကွဲပွဲ၊ တာဝန်ရေးလီးတို့၏အထူးအစားတွင်

ကိုယ်တည်ဆောက်လုပ်မှုတို့၏အတွက် အမြတ်ဆုံး အကြောင်းအရာများ

BROUGHT TO YOU BY
UTAH'S PUBLIC HEALTH
DEPARTMENTS

CORONAVIRUS
UTAH.GOV




တုဘော်ဒေသီးနဆိုးကုမ္ပဏီ၊ အိုဝ်ဘာ်လာဟံသာကု၏

ဘဘာ်လဲစိတ်တွေ့ဆုံးတွေ့ဆုံးရှိတွေ့။



ထုတေသနအိုးနည်းကုမ္ပဏီ၊ အိုးသာ်လာဟံသာကု၏

တာဝန်လဲစိတ်ဆူးတို့အားလုံးကိုဖြေဆွဲသိရှိတဲ့။



BROUGHT TO YOU BY
UTAH'S PUBLIC HEALTH
DEPARTMENTS


 CORONAVIRUS
UTAH.GOV

ထုတေသနအိုးနည်းကုမ္ပဏီ၊ အိုးသနလာဟံသက္ကရာဇ်

တတ်လဲစိတ်တွေးတိန္ဒိုးတိန္ဒိုးတွေးတိန္ဒိုး
တတ်လဲစိတ်တွေးတိန္ဒိုးတိန္ဒိုးတွေးတိန္ဒိုး

BROUGHT TO YOU BY
UTAH'S PUBLIC HEALTH
DEPARTMENTS

 CORONAVIRUS
UTAH.GOV



ထုတေသနဝန်းနည်းကုမ္ပဏီ၊ အိုံဘဏ်လာဟံ့ၢ်တက္ကာ

တဘဏ်လဲစိတ်တိုးတိုဆိုလာများအလိုက်တရာ့။

BROUGHT TO YOU BY
UTAH'S PUBLIC HEALTH
DEPARTMENTS

